

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
ညောင်ဦးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း

National Community Driven Development Project

(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)

ရွှေပြည်သာကျေးရွာ၊ လက်ပံချေပေါ်အုပ်စု

မာတိကာ

၁။ မြို့နယ်မြေပုံ

၂။ ကျေးရွာမြေပုံ(တည်နေရာ)

၃။ အုပ်စုတွင်ပါဝင်သောကျေးရွာများစာရင်း

၄။ ကျေးရွာအခြေခံအချက်အလက်များ(ကျေးရွာသမိုင်းကြောင်း)

၅။ လူထုပူးပေါင်းပါဝင်သော လူမှုဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းစဉ် (PSA/PRA) အကျဉ်းချုပ်

၆။ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်အတွက်အသုံးပြုခဲ့သော PRA tools များနှင့် တစ်ခုချင်းစီအတွက် သုံးသပ်ချက်များ

၇။ ကော်မတီဝင်များရွေးချယ်ခြင်းနှင့်ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဆောင်ရွက်မှုမှတ်တမ်းခါတ်ပုံများ ✓

၈။ ကျေးရွာအချက်အလက်(ပုံစံ-၁)

၉။ စီမံကိန်းစက်ဝန်းအချိန်ဇယား(ပုံစံ-၂)


၁၀။ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ်(ပုံစံ-၃)


၁၁။ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း(ပုံစံ-၄)

၁၂။ အစည်းအဝေးမှတ်တမ်းများ

၁၃။ ကဏ္ဍအလိုက်ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

ညောင်ဦးမြို့နယ်လူထုဗဟိုပြု စီမံကိန်း





ရောထိတ်




ရွာပေါ်ဘာလေးနွား




ရွာပေါ်ဘာလေးနွား



ရွာပေါ်



ရွာပေါ်ဘာလေးနွား



ရွာပေါ် - ဇွဲးပိတ်

ယက်ပံ ခြေပေါ်အုပ်စု တွင်ပါဝင်သောကျေးဇူးများစာရင်း

- ၁) ယက်ပံခြေပေါ်ကျေးဇူး
- ၂) မြောက်ယက်တန်းကျေးဇူး
- ၃) တောင်ယက်တန်းကျေးဇူး
- ၄) ယရက်ကုန်းကျေးဇူး
- ၅) ဣသစ်ကုန်းကျေးဇူး
- ၆) ကုမ္ဘီကုန်းကျေးဇူး
- ၇) ခက်လန်းကန် မြေကျေးဇူး
- ၈) ရွှေဖြူသောကျေးဇူး
- ၉) အနွဲ့ချောင်းကျေးဇူး
- ၁၀) ကန်တောကျေးဇူး
- ၁၁) အနွဲ့ချောင်းကျေးဇူး
- ၁၂) ဣအို ကျေးဇူး

ပြည်ပြည်သဘာကျေးရွာသစ်ခြင်းအကျဉ်း

- လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)ကျော်ခန့်က ဇိဘားစု(၁၀၁)မှာ ဗဟိုဗဟိုလုပ်ရင်း၊
တရားတက်ရင်း ဖြင့် စာရေးဆရာ နေထိုင်ခဲ့ကြသည်။
- ယူဒီးရေတွဲ တစ်နှစ်တက်တစ်နှစ် တိုးတက်လာသည်နှင့်အမျှ ၂၀၁၀ ခုနှစ်မှာ
ခါနီးခြေ (၈၀)ကျော်လာခဲ့သည်။
- ၂၀၁၀ ခုနှစ် (၈)လပိုင်းတိမ်မှာ ရွှေပြည်သာအစဉ်ဖြင့် နာမည်ပေါက်ခဲ့ပြီး
ရွာအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသည်။
- သုံးနှစ်တစ်ကြိမ်ခန့် ရွာတစ်ကိုးရေထဲ (ရေကြီး) တက်သည်။ နာမည် သုံးမှာ
၂၀၀၅ ခုနှစ် မှာရေကြီး၍ လူရေးအိမ် (၈၀)လုံးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
ပေသင်ဒြားမောင်းတိုက်၍ ခြိမ်းခြောက်ပျက်စီးခဲ့သည်။ (၂၀၀၅) ခုနှစ်မှာ
ရေကြီး၍ လူရေးအိမ် (၅၀)လုံးခန့် ပျက်စီးခဲ့သည်။
- (၂၀၁၁) ခုနှစ်မှာ ရွာလူထုကို ကိုယ်တိုင်ကိုယ်တိုင် ခုယတန်းကျောင်းဆောက်
ခဲ့ကြသည်။ (၂၀၁၂-၁၃) ခုနှစ်မှာ တွဲဖက်ယူယတန်း ၈ ဖြစ်ပြီး ဗဟိုဗဟို
(၈.၀.ကနွဲ) မှာ ပညာသင်ခွင့်ရခဲ့သည်။
- တွဲဖက် (၂) နှစ်ကို ဆရာ/မ များအား ရွာလူထုကိုယ်တိုင်တိုင် ဖွဲ့စည်း
ပညာသင်ကြားခဲ့သည်။ (၂၀၁၄-၂၀၁၅) နှင့် (၂၀၁၅-၂၀၁၆) ပညာသင်နှစ်
တွင် (၈.၀.ကနွဲ) နှစ်သတ်မှတ်ပေးပြီး နိုင်ငံတော်မှ ဆရာ/မ (၂) ဦး
ပေးပြီး ရွာမှာ (၂) ဦး ဖွဲ့စည်းပေးခဲ့ကြောင်း ရှိသည်။
- ပညာရေးဝန်ကြီး ဌာနသို့ (၈၀၀) ဖြစ်ပြီး တစ်တန်းပါတယ်။

- ယက်ရှိ ဂွာရ်.စီးပွားရေး စင်္ကြာစုစု - ထန်းတက်ခြင်း , လယ်ပြားလှိုက်ခြင်း ,
ဝင်္ဂီ.နှင်. ကျောက်ပိး စားသောက် , လယ်မြေစားသောက်/စက်ပြော့ များ ဆိုက်ကပ်
ပါက - ကျင့်တင် - ကျင့်ချ လုပ်ငန်းများကို လုပ်ကိုင်ရင်း ကာကွယ်ရေးကြေညာချက်။

- ဂွာဗွာ စီးပွားရေး ကောင်းမွန်ခြင်း မရှိသောကြောင့် ကတစ်ကြောင်း , စာတင်
ကြားရန် ကျောင်း၊ ကောက်ခံကြောင့် တစ်ကြောင်း၊ ပညာတက်အဖွဲ့ နည်းပါး
စသည်။ ရှေးတက် / ယက်တက်ရုံ မျှသာရှိသည်။

လူထုပေါင်းစုံပါဝင်သော လူမှုဆန်းစစ်ခြင်းနှင့် စာအုပ်ကြော်ခြင်းလုပ်ငန်းစဉ်

(CPA / PRA) စာအုပ်ခြင်းဈေးဝယ် အစည်းအဝေး


စဉ်	အကြောင်းအရာ	ရက်စွဲ	ဦးတည်ချက်	တက်ရောက်သူ			အဓိကအဖွဲ့အစည်း
				ကျား	မ	ပေါင်း	
၁။	ကျေးဇူးကုမ္ပဏီ ကျေးဇူးကုမ္ပဏီ အသံပြုစေခြင်း (social map Resource map)	၁၀.၁၂.၁၆	ကျေးဇူးကုမ္ပဏီ ကျေးဇူးကုမ္ပဏီများ ကော်ဖော်စီဝင်များ	၃၂	၃၃	၆၅	ကျေးဇူးကုမ္ပဏီ၏ အဖွဲ့အစည်း၊ အိမ်ထောင်စု အဖွဲ့အစည်း၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များစသောကျေးဇူး ၏ စက်မှုကိရိယာ အဖွဲ့အစည်း၊ ပိုင်ဆိုင်မှုပြု အဖွဲ့အစည်း များကိုရှာဖွေဆွဲယူထုတ် ဖော်ပါသည်။
၂။	ရာသီခွင်ပြ ပြက္ခဒိန် (Seasonal Calendar)	၁၀.၁၂.၁၆	ကျေးဇူးကုမ္ပဏီ ကျေးဇူးကုမ္ပဏီများ ကော်ဖော်စီဝင်များ	၃၂	၃၃	၆၅	ရာသီခွင်ပြ ပြက္ခဒိန် များ၊ လယ်ယာလုပ်ငန်း များ၊ မြေပြုစေခြင်း လုပ်ငန်းများ၊ ထိန်းစောမှုလုပ်ငန်း ပွဲတော်များ
၃။	ကျေးဇူးကုမ္ပဏီ ဦးစားပေး ကိစ္စအစဉ်ပြ အစည်းအဝေး (Metric Ranking)	၁၀.၁၂.၁၆	အမျိုးသားကုမ္ပဏီ အမျိုးသမီးကုမ္ပဏီ	၃၆	၂၂	၅၈	ကျေးဇူးကုမ္ပဏီကျေးဇူးကုမ္ပဏီ များ၏ ကျေးဇူးကုမ္ပဏီ အင်အားစုအဖွဲ့အစည်း စီမံကိန်း လုပ်ငန်းစဉ်များကို ဖော်ပြခြင်း တိုင်ပင်ဆွဲယူခြင်း ပြုစုခြင်း

ကျား ၊ မ ရေးရာပင့်ကူအိမ် နှိုင်းယှဉ်ခြင်း

ကျေးရွာ - တွေ့ ဖြစ်သော

အုပ်စု - စတင်ပေးပို့

ရက်စွဲ ၁၁.၁၂.၁၈



ပါဝင်ဆွေးနွေးသူ - ကျေးရွာအဖွဲ့

ကျား -


မ -

“ကျား” အဆုံး ကမ္ဘာဇာ ပင့်ကူအိမ်ပုံခံ

ယက်ပံခြေပေါ်အုပ်စု

ဇူ. ၁၁. ၁၂. ၁၆


ရွှေ ဖြစ်စာကျေးဇူး



မ အခန်းကဏ္ဍမြေ ပင်လူအိမ်ပုံစံ

လက်ပံခြေပေါ်အုပ်စု
 ရွှေပြည်သာအုပ်စု

နေ့စွဲ ၁၁.၁၂.၁၆



ကျေးဇူးတင်ပေးခြင်း

အုပ်စု - ဆက်သွယ်ရေး

ကျေးဇူးတင်ပေးခြင်း

ကျေးဇူးတင်ပေးခြင်း

အမျိုးသမီးများသည် မူးပေါင်းပါဝင်မှု၊ ဗူ ချရေး၊ စီးပွားရေး၊ မွေးမြူရေး စုပေါင်း

များနှင့် ပညာတတ်မြောက်မှုတွင် အားနည်းနေသည်။ အိမ်တွင်း မျှော်လင့်ချက်နှင့် စက်မှုပစ္စည်းများကို တွင်

အမျိုးသမီးများသည် ကျန်းမာရေးဖြည့်ဖြတ်ပေးရန် အမျိုးသမီးများသည် အိမ်တွင်း မျှော်လင့်ချက်များကို လုပ်

ကိုင်ဆောင်မှုများအတွက် ဝင်ရောက်မှုရှိရန် နည်းပါးပါသည်။ လူမှုရေး အားနည်းခြင်းကြောင့် မပြောရဲမဆိုရဲ

စာ မှ ပါဝင် ဆုံးဖြတ်ခွင့်မရှိပဲ ဖြစ်နေသည်။

ကျေးဇူးတင်ပေးခြင်း အမျိုးသမီး သီးသန့်အသိပညာပေး၊ ကျေးဇူးပြု များလုပ်၍ ဗဟုသုတ

ပေးရမည်။ လုပ်အားခထမ်းရှာရန် အားနည်းခြင်း၊ ကျေးဇူးပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

တွင် အမျိုးသမီးများ အား ဆက်လက်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။

၂၅၈၀၃ ခုနှစ်: သတ်မှတ်ပုံရိပ်ပေး

၈၆၅

လက်ပံခြေပေါ်အုပ်စု
ရွှေဖြူညောင်ကျေးရွာ

စဉ်	အုပ်စု	ဦးနှစ်: သတ်မှတ်ပုံ	အိမ်ထောင်စုအရေအတွက်	ကျိပ်နှုန်း
၁	အခြေလည်ဆုံးအုပ်စု	လယ်ယာဧက (၅-၁၀) ဧက၊ ဆွတ်ခိုး၊ ပျဉ်ထောင်မိန်း၊ နားဂြုန်း (၁၅) ဂြုန်း၊ ဆိုင်ကယ်၊ ဖုံး	၇	၇%
၂	အလင်းအတင်၊ ဖြေလည် သော အုပ်စု	လယ်ယာဧက (၁-၅) ဧက၊ ဆွတ်ခိုး၊ ထက်က၊ နားဂြုန်း (၁၅) ဂြုန်း၊ ဆိုင်ကယ်၊ ဖုံး	၂၅	၂%
၃	မဖြေလည်သော အုပ်စု	ထန်းပွန်ဆိုး၊ ထက်က၊ နွား (၁၀) ကောင်	၃၀	၃%
၄	နွမ်းပါးသော အုပ်စု	ထန်းပွန်ဆိုး၊ ထက်က	၃၅	၄%
၅	ထိခိုက်လွယ်သော အုပ်စု	-	-	-

၉၇

၃၅၁၃ စွဲဖမ်းစစ်ဖြာခြင်းဂဟာ :

အုပ်စု - လက်ပံချေပေါ်

ကျေးဇူး - ဣန္ဒြေ

ဆွေးနွေးခြင်းနှင့် ဆန်းစစ်ခြင်း


ကျေးဇူးတင် နွမ်းပါသော အိမ်ထောင် () အိမ်ထောင်စု ရှိပါသည်။

ဆင်းရဲနွမ်းပါး ရသည့် အထောက်အကူ ပေးစား ၊ ဈေးဝယ် ၊ လုပ်ငန်းများသာ လုပ်ဆောင်ရာ
သောအခါ ပုံမှန်ဝင်ငွေမရှိခြင်း ၊ ကလေးများအား ကျောင်းမထား ခိုခြင်း ၊ အိမ်အခွဲရေး
အဖွဲ့ကတွင် ဆင်းရဲနွမ်းပါးသူများ၏ အားပေးချိန်တွင် အိမ်အခွဲရေးအဖွဲ့ ဖြစ်ပြီး ဖုန်အင်္ဂါပြု
လုပ်အပ်ချက်များကို အလေးထားစဉ်းစားပေးသင့်သည်။ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းဖြင့်
လုပ်အားခရရှိပြီး ဝင်ငွေရလာမှတ် စာသင်အောင် ဖြစ်စဉ် ဂျီဆစ်ဖြင့်ဖြင့် ကျောင်းသား
များ အန္တရာယ်ကင်း၍ လုံခြုံစေရန်။

အဖွဲ့အစည်း ချိတ်ဆက်ဖြူ (မင်း) ကား ချယ်ပုံ

လက်ပံခြေပေါ်အုတ်စု
 ရွှေဖြူစင်စာကျေးဇူး

၁၉၅၆ - ၁၁.၅.၁၄



အဖွဲ့-မာရ်ဗား ချိတ်ဆက်ပြကားချက်သုံးသပ်ချက်

ဧည့်သည်ဘာကြေးကွ

ကုန်စွဲ - ၅၁.၅၂၂၀

သုံးသပ်ချက်

ဧည့်သည်ဘာကြေးကွနှင့် အဖွဲ့-မာရ်ဗား တစ်ဖွဲ့ နှင့် တစ်ဖွဲ့ ချိတ်ဆက်ရေးပုံ နှင့် ဧည့်သည်ဘာကြေးကွ ပြင်ပရှိ အဖွဲ့-မာရ်ဗား နှင့် မာရ်ဗားသို့ ချိတ်ဆက်ရေးသည်ကိုပင် ခေလွန် အစွဲ ဇွဲး ခ်ပါသည်။

ဧည့်သည်ဘာကြေးကွနှင့် အဖွဲ့-မာရ်ဗား မှာ ရာခိုင်နှုန်း ၁၀၀ ရှိသည်။ ၎င်းထက်ပိုမို - ၊ ကျောင်း စက်ဆီ၊ မာရ်ဗားသား ကျန်းမာရေးအဖွဲ့ - ၊ မာရ်ဗားသားအဖွဲ့ - ၊ ဘဏ်အဖွဲ့ - ၊ ပတ်မြော်မာ စသည် အဖွဲ့-မာရ်ဗား ချိတ်ဆက် ခေလွန် ဧည့်သည်ဘာကြေးကွ ပြင်ပရှိ မှားဆိုရာ အဖွဲ့-မာရ်ဗား နှင့် ထောင်ချိတ်ဆက်ရာ ဧည့်သည်ဘာကြေးကွ ပြင်ပ ဖွဲ့ ဖြိုး စုစု လုပ်ငန်း များ ဆောင်ရွက် လျက် ရှိသည်ကို တွေ့ ရသည်။

စက်ဝိုင်းအကြီးမားသား ကွန်မြူနစ် မှာ အခြားလွှမ်းမိုး မှု စာလိုက် ကွဲ ပြား ရှိသည်။ ၎င်းကွန်မြူနစ် ဖြိုးစုစု အဖွဲ့အစည်း ဝန်း ဆောင်ရွက်ကြသည်ကို တွေ့ ရသည်။

ကျား ၂ ခု ပိုင်ဆိုင်မှု ပြုရယူ

အုတ်စု - လက်ပံချေပေါ်

ကျေးကွဲ - တွေ့ပြုရတာ

ဆွေးနွေးခြင်းနှင့် ဆန်းစစ်ခြင်း

ပုဆိုး၊ လှည်း၊ နွားဂှိုင်းတို့ကို အမျိုးအစားများစွာ ခွဲ၍ အမျိုးအစား၊ အမျိုးအစား

ပါထိန်းချုပ်ပါသည်။ ကျောက်ဖြင့်၊ ရွှေ၊ နားကတ်၊ ရွှေလက်ကောက်များကို အမျိုးအစား၊ များသုံးစွဲ

၍ အမျိုးအစားများက ပါထိန်းချုပ်ပါသည်။ ဆိုင်းခြေ၊ ခပ်မာ၊ ဝိုင်းခြေ၊ Tv၊ ဆိုင်ကပ်ရိုး၊ နား

အမျိုးအစား၊ အမျိုးအစား၊ ဆုံးစွဲ၍ ဖြေဖြတ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ ထိန်းချုပ်ခြင်းတို့ကို

အမျိုးအစားများက ဖြေဖြတ်ပါသည်။

အမျိုးအစား၊ များစွာ၊ ဆုံးဖြတ်ချက်ချခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို တွင်


အမျိုးအစားများနှင့် တန်းတူ ဆွေးနွေးခြင်းဖြင့် ပစ္စည်းများစား၊ တန်းတူ ပိုင်ဆိုင်ဆောင်ရွက် ထိရှိ

နိုင်ပါသည်။

ပြဿနာ သစ်ပင်

အုပ်စု-လက်ပံချေပေါ်

ကျေးဇူး- ရွှေဇော်သာ



ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ဒုတိယမြေ ဖြဲ့ ၁၀
ဒဂုံပေးပြန်ရေး

ကော်မတီဝင်များ ရွေးချယ်ခြင်း နှင့် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်

ဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ



ပုံစံ - ၈ - ၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်။ ကျေးရွာတစ်ရွာသို့ ပထမဆုံးမိတ်ဆက်ခရီး သွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာ ဝေါင်းထောင်များအား ကျေးရွာအချက်အလက်များကို ဖေ့တာရပ်ခံ၍ တောင်းခံရသည်။ ဤအချက်အလက်များကို စီမံကိန်း မိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက် များအား စစ်ဆေးပြီး မှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထံသို့ Tablets မှ တာဆင့် ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူး အမည် ဦးလှအောင်	ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖုန်းနံပါတ် ၀၉- ၇၆၁၃၃၄၄၅၄	လူထုစည်းရုံးရေးမှူး၏ အမည် ဦးကျော်မင်းဦး
ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ် မန္တလေး မြို့နယ်	ကျေးရွာအုပ်စုအမည် ကျေးရွာ	ကျေးရွာ ရွာပြည်အမည် ရွာပြည်သာ

က။ လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) မြန်မာ	၉၇	ဘာသာ (၁) မုန့်	၉၇
လူမျိုးစု (၂) -----		ဘာသာ (၂) -----	
လူမျိုးစု (၃) -----		ဘာသာ (၃) -----	
လူမျိုးစုရော -----		ဘာသာရော -----	
	အရေအတွက်		
မသန်စွမ်းသူများ သက်ကြီးရွယ်အိုများ (၆၅ နှစ် နှင့် အထက်)	၁၀	မုန့်	(၉) မိမိတော်ရုံ
စစ်ဘေးရှောင်			

	အမျိုးသား (အရေအတွက်)	အမျိုးသမီး (အရေအတွက်)
လူဦးရေ	၂၀၈	၂၄၆
လူမျိုးစု (၁) -----		
လူမျိုးစု (၂) -----		
လူမျိုးစု (၃) -----		
အိမ်ထောင်စုဦးစီး	၁၀၁	၁၆၆

(ခ) အခြေခံအထောက်အအံ့ အသုံးအဆောင်များ

စာသင်ကျောင်း	အမှတ် ခြံပ်ပါ	ကျန်းမာရေး	အမှတ် ခြံပ်ပါ	ဘာသာရေး အထောက် အအံ့များ	အမှတ် ခြံပ်ပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input type="checkbox"/>
မူလတန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input checked="" type="checkbox"/>	အခြား	<input checked="" type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်/အခြားအချက် ကျောင်းခွဲ		မှတ်ချက် အခြားအချက်		မှတ်ချက်	

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း (ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သော ကျွမ်းကျင်သူများ)

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင် နေထိုင်သူ	အခြား ရွာမှ လာသူ		ရွာတွင်နေ ထိုင်သူ	အခြား ရွာမှ လာသူ		ရွာတွင် နေထိုင်သူ	အခြား ရွာမှ လာသူ
မူလတန်းပြဆရာ/မ	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက် ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေး ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လှုပ်စစ်ကျွမ်းကျင် မီးသမား	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	သားဖွားဆရာမ	<input type="checkbox"/>	<input type="checkbox"/>	ရေရိုက်သူ့ယံသူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေး လုပ်သား	<input type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input checked="" type="checkbox"/>	<input type="checkbox"/>
မှတ်ချက်				မှတ်ချက်				

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့် လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကို ဝိုင်းပါ)

ကျောက်ကြမ်းလမ်း: _____ ကတ္တရာလမ်း: _____ ကွန်ကရစ်လမ်း: _____ မော်တော်ဆိုင်ကယ်လမ်း: _____
 ကျောက်စင်းလမ်း: _____ မြေသားလမ်း: _____ လူသွားလမ်း: _____ အခြား: _____

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

ပိုင်းပါ.

(၁) လူထုပဟိုပြုစီမံကိန်းပစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား? ရှိပါသည်/မရှိပါ/မသိပါ

(၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း? နှစ် ၂၀၁၃-၂၀၁၄ / မသိပါ

(၃) ဤစီမံချက်ကို ခြုံ့နယ်မှအတည်ပြုခဲ့ပါသလား? ပြုခဲ့ပါသည်/မပြုခဲ့ပါ / မသိပါ

(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ပဟိုမှ ၎င်းကျေးရွာအုပ်စု၏ပဟိုအထိ ခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင် ၁ / မသိပါ

(၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုပဟိုအထိ သွားလာရာတွင်ကြာမြင့်သည့်အချိန်။

ခြောက်သွေ့ ရာသီတွင်ကြာချိန် ----- ၁၈ မိနစ် ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/
 အခြား: -----

မိုးရာသီတွင်ကြာချိန် ----- ၁၈ မိနစ် ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/
 အခြား: -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်

ဤကျေးရွာတွင် ရေကြီးခြင်းကိုသို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်း ရှိပါသလား။

မရှိပါ ရှိပါသည် ရှိလျှင်ဖော်ပြပါ ----- ရေကြီးခြင်း (၂၀၁၃ - ၂၀၁၆)

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ
လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ (သို့) ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ
ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

- (၁) ----- ဒီးလင်းကျေးရွာကော်မတီ -----
- (၂) ----- ကျောက်စက်ကော်မတီ -----

ကျေးရွာခေါင်းဆောင်


အမည်

လက်မှတ်

ဦးဖြူဖွား

နေ့စွဲ ၁၁. ၁. ၂၀၁၈

လူထုစည်းရုံးရေးမှူး

အမည်

လက်မှတ်

ဦးကျော်မောင်မြင့်

နေ့စွဲ ၁၁. ၁. ၂၀၁၈

ပုံစံ - ၈ - ၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်၊ သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီပြီးစီးတိုင်း ကျေးရွာနှင့် ကျေးရွာအုပ်စုအတွက် ဤပုံစံကို ဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဦးဇော်စန်း

နေ့စွဲ ၁၀.၁၂.၂၀၁၆

စက်ဝန်းအားအမှတ်ခြပ်ပါ စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/တိုင်း ဗဟိုအစိုးရ မြို့နယ် ဇွဲဘော် ကျေးရွာအုပ်စု စက်ဝန်း ကျေးရွာ ရွှေပြည်သာ

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့်လူမျိုးစုအမည်
၁။ ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၁၀.၁၂.၁၆	၁၀.၁၂.၁၆	(၃၂)ဦး	(၃၃)ဦး	(၅၀)အိမ်ထောင်စု	(ဗမာ) (ဗမာ)
၂။ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်းအစည်းအဝေး	၁၀.၁၂.၁၆	၁၀.၁၂.၁၆	(၄၅)ဦး	(၂၂)ဦး	(၅၅)အိမ်ထောင်စု	(ဗမာ) (ဗမာ)
၃။ ကျေးရွာအုပ်စု လုပ်ငန်းဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၁၀.၁၂.၁၇	၁၀.၁၂.၁၇	(၃၅)	(၃၅)	(၅၀)	(ဗမာ) (ဗမာ)
၄။ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး	၄.၁.၂၀၁၇	၄.၁.၂၀၁၇	မလို	မလို	မလို	မလို
၅။ မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်းကြားသည့် အစည်းအဝေး						
၆။ စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်းအစည်းအဝေး						
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအစီအစဉ် ရေးဆွဲခြင်း						

၆.၂။ ပယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇။ စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့် အစည်းအဝေး						
၇.၁။ အစည်းအဝေး ပထမအကြိမ်						
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်						
၇.၃။ အစည်းအဝေး တတိယအကြိမ်						
၈။ စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး						
၉။ လူထုစစ်ဆေးပွဲအစည်းအဝေး						

ပုံစံ - ၈ - ၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန်ချက်၊ အဆင့်(၃) ကျေးရွာမျှော်မှန်းချက်အစည်းအဝေး ပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဒေါ်အောင်အေး			
နေ့စွဲ	၁၁.၀၂.၂၀၁၆	စက်ဝန်းအား အမှတ်ခြစ်ပါ (✓) <input type="checkbox"/> စက်ဝန်း(၁)	
		✓စက်ဝန်း(၂) <input type="checkbox"/> စက်ဝန်း(၃) <input type="checkbox"/> စက်ဝန်း(၄)	
ပြည်နယ်/တိုင်း	မြို့နယ်	ကျေးရွာအုပ်စု	ကျေးရွာ
မန္တလေး	ရွာအေး	လက်ပံခြံရွာ	ရွာပြင်သာ

က။ အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင် ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း။ (အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှ တင်ပြသောအခက်အခဲအတားအဆီးများ	အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ
၁ ကျေးရွာရွာလမ်းမပြုပြင်ရန်	၁ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်
၂ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်	၂ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်
၃ ကျေးရွာရွာလမ်းမပြုပြင်ရန်	၃ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်
၄ ယာယီအစိုးရအဖွဲ့အစည်းများအားလက်ထောက်ပေးရန်	၄ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်
၅ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်	၅ ကျေးရွာရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်

ခ။ မျှော်မှန်းခြင်း - နောင်လာမည့် (၅) နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မျှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှ တင်ပြသောမျှော်မှန်းချက်များ	အမျိုးသမီးအဖွဲ့မှ တင်ပြသောမျှော်မှန်းချက်များ
၁ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်	၁ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်
၂ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်	၂ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်
၃ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်	၃ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်
၄ ယာယီအစိုးရအဖွဲ့အစည်းများအားလက်ထောက်ပေးရန်	၄ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်
၅ ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်	၅ ကျေးရွာရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်

ဂ။ လူထုစီမံကိန်း၏ လာမည့် (၃) နှစ်အတွက် အကျိုးပင်သော ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

အဆင့်	ကျေးရွာအတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/အမျိုးသား+ အမျိုးသမီး)	ခန့်မှန်းကုန်ကျ စရိတ်	အကျိုးခံစားခွင့်ရှိသူ ခန့်မှန်းခြေ အရေအတွက်
၁	ကျေးရွာရွာလမ်းမပြုပြင်ရန်	လူဦးရေ ၁၀	၁၀၀ သိန်း	(၄၄၄) ဦး
၂	ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်	၂	၁၀၀ သိန်း	၂
၃	ရွာလမ်းမပြုပြင်ရန်အားလက်ထောက်ပေးရန်	၂	၁၅၀ သိန်း	၂
၄	ကျေးရွာရွာလမ်းမပြုပြင်ရန်	၂	၂၀၀ သိန်း	၂
၅	ကျေးရွာရွာလမ်းမပြုပြင်ရန်	၂	၁၂၀ သိန်း	၂

ဃ။ လူထုစီမံကိန်း၏ လာမည့် (၃) နှစ်အတွက်အကျိုးမဝင်သော ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

အဆင့်	ကျေးရွာအတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/အမျိုးသား+ အမျိုးသမီး)	အခန်းကဏ္ဍ
၁	နက်ပျိုမြို့နယ်၊ ဝေလွန်မြို့နယ်၊ လှိုင်ရပ်	အမျိုးသား	
၂	မန္တလေးမြို့နယ်၊ အထွေထွေမြို့နယ်၊ နန်းတော်	အမျိုးသမီး	
၃	လားရှိုးမြို့နယ်၊ လှိုင်ရပ်၊ နက်ပျိုမြို့နယ်၊ မြင်းခြံ	အမျိုးသား	
၄	နက္ခတ်မြို့နယ်	အမျိုးသမီး	
၅			

ဥက္ကဋ္ဌ ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှ အတည်ပြုသည်။

အမည် ----- ဦးကျော်စွာ ----- လက်မှတ် ----- နေ့စွဲ ----- ၁၁. ၁၂. ၂၀၁၉ -----

ပုံစံ - ၈ - ၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ (Form PC 4)

လမ်းညွှန်ချက်၊ စီမံကိန်းလုပ်ငန်းခွဲရွေးချယ်မှုအစည်းအဝေးပြီးနောက်တွင် ကျေးရွာအုပ်စုမှ CF/TF တို့၏ အကူအညီရယူ၍ ကျေးရွာစီထောက်ကော်မတီမှ လက်မှတ်ရေးထိုးပြီး အဆိုပါပုံစံအား ပြည့်စုံအောင်ဖြည့်သွင်းရမည်။ ဤပုံစံအား ပြည့်စုံစွာဖြည့်သွင်းပြီးပါက ကျေးရွာအုပ်စုမှ ဦးတိုးတက်ရေးစီမံချက်တွင် TPIC သို့မဟုတ် ရန်ကင်းအတွက် နောက်ဆက်တွဲအဖြစ် ထားရှိရမည်။ CF မှ ကျေးရွာတစ်ရွာချင်းစီ၏ စီမံကိန်းလုပ်ငန်းခွဲဆိုင်ရာ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။ (ယခုနစ်စီမံကိန်းလုပ်ငန်းခွဲ မလုပ်ကို သော ကျေးရွာများ မပါဝင်ပါ။)

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် ဦးအောင်ကျော် (၇၄) | ဦးမင်းမင်း (၇၄) | ဦးအောင်ကျော် (၇၄) | ဦးမင်းမင်း (၇၄)

နေ့စွဲ ၂၀၁၁.၁၁.၂၀၁၇ စက်ဝန်းအားအမှတ်ခြံစားပါ။ (V) စက်ဝန်း(၁) မှစက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄) စက်ဝန်း(၅)

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက် အကျိုးခံစားခွင့် ရှိသူများ	အဆိုပြုတင်ပြသူ	စီမံကိန်းမှ ထည့်ဝင်မှု			စုစုပေါင်း
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	ခန့်မှန်းကုန်ကျစရိတ်	
မြောက်ဘက်	မီးဖိုချောင်စက်၊ မီးဖိုချောင်စက်	၂၅၀၀ (၂၄၀) တိုင်	(၂၄၅) ဦး	မရှိ	၂၅၀၀၀၀၀			၂၅၀၀၀၀၀
တောင်ဘက်	မီးဖိုချောင်စက်၊ မီးဖိုချောင်စက်	၂၅၀၀ (၂၄၀) တိုင်	(၂၅၀) ဦး	မရှိ	၂၅၀၀၀၀၀			၂၅၀၀၀၀၀
တောင်ဘက်	မီးဖိုချောင်စက်၊ မီးဖိုချောင်စက်	၂၅၀၀ (၂၄၀) တိုင်	(၂၅၀) ဦး	မရှိ	၂၅၀၀၀၀၀			၂၅၀၀၀၀၀
အရှေ့ဘက်	မီးဖိုချောင်စက်၊ မီးဖိုချောင်စက်	၂၅၀၀ (၂၄၀) တိုင်	(၂၅၀) ဦး	မရှိ	၂၅၀၀၀၀၀			၂၅၀၀၀၀၀
တောင်ဘက်	မီးဖိုချောင်စက်၊ မီးဖိုချောင်စက်	၂၅၀၀ (၂၄၀) တိုင်	(၂၅၀) ဦး	မရှိ	၂၅၀၀၀၀၀			၂၅၀၀၀၀၀

ရာထူး ကျေးရွာအုပ်စု စီမံကော်မတီဝင် ဦးအောင်ကျော် လက်မှတ် ဦးအောင်ကျော် ရက်စွဲ ၂၀၁၁.၁၁.၂၀၁၇

လူထုဗဟိုပြုနှိမ်ကိန်း

အစည်းအဝေးအုပ်စုအဖွဲ့ (ဥပဒေရေးရာဌာန၊ နိုင်ငံရေး၊ မိမိတို့အစည်းအဝေး)

ကျေးဇူး

လက်ခံခြင်းပေးအပ်ရန်

ရက်စွဲ - ၂၀ - ၁၂ - ၂၀၁၆

အစည်းအဝေးအုပ်စုအဖွဲ့များ

ကျေးဇူး - ၃၂

မ - ၃၃

အစည်းအဝေးအဖွဲ့အစည်းများ

- ၁။ ကျေးဇူးတင်ကျေးဇူးတင်မှုများနှင့်အတူ အဖွဲ့အစည်းများ ပြောကြားပါသည်။ မိမိတို့ကျေးဇူးတင်မှုများဖြင့် အဖွဲ့အစည်းများကို ထူထောင်ပေးပါရန်အတွက် ကျေးဇူးပြုပါ။ မိမိတို့အဖွဲ့အစည်းများကို ထူထောင်ပေးရန်အတွက် ကျေးဇူးတင်မှုများဖြင့် အဖွဲ့အစည်းများကို ထူထောင်ပေးပါရန်အတွက် ကျေးဇူးပြုပါ။
- ၂။ လူထုဗဟိုပြုနှိမ်ကိန်းအဖွဲ့အစည်းများဖြင့် အဖွဲ့အစည်းများ ပြောကြားပါသည်။ မိမိတို့ကျေးဇူးတင်မှုများဖြင့် အဖွဲ့အစည်းများကို ထူထောင်ပေးပါရန်အတွက် ကျေးဇူးပြုပါ။
- ၃။ လူထုဗဟိုပြုနှိမ်ကိန်းအဖွဲ့အစည်းများဖြင့် အဖွဲ့အစည်းများ ပြောကြားပါသည်။ မိမိတို့ကျေးဇူးတင်မှုများဖြင့် အဖွဲ့အစည်းများကို ထူထောင်ပေးပါရန်အတွက် ကျေးဇူးပြုပါ။
- ၄။ ကျေးဇူးတင်မှုများဖြင့် အဖွဲ့အစည်းများ ပြောကြားပါသည်။ မိမိတို့ကျေးဇူးတင်မှုများဖြင့် အဖွဲ့အစည်းများကို ထူထောင်ပေးပါရန်အတွက် ကျေးဇူးပြုပါ။

၅။

လူထုအပိုင်ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး၊ လုပ်ငန်းခွင်၊ အသက်မွေးဝမ်းကျောင်း၊ လက်ထောက်နည်းပညာများ
မြှင့်တင်ရေး ပြင်ဆင်ရေးပါသည်။

၆။

ကျေးဇူးတင်အားပေးရန်၊ အကျိုးရှိစေရန်၊ အကျိုးရှိစေရန်၊ လူထုအပိုင်ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး၊ လုပ်ငန်းခွင်၊ အသက်မွေးဝမ်းကျောင်း၊ လက်ထောက်နည်းပညာများ
မြှင့်တင်ရေး ပြင်ဆင်ရေးပါသည်။

(၇)။

ပထမဆုံး အောက်ဖွဲ့ချုပ်များကို အဖွဲ့ချုပ်ဖွဲ့စည်းခြင်း

(၈)။

ကျေးဇူးတင်အားပေးရန်၊ အကျိုးရှိစေရန်၊ အကျိုးရှိစေရန်၊ လူထုအပိုင်ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး၊ လုပ်ငန်းခွင်၊ အသက်မွေးဝမ်းကျောင်း၊ လက်ထောက်နည်းပညာများ
မြှင့်တင်ရေး ပြင်ဆင်ရေးပါသည်။

(က) တာဝန်ခံရခြင်း

(ခ) ကျေးဇူးတင်အားပေးခြင်း

(ဂ) အဖွဲ့အစည်းအဖွဲ့အစည်းများအား အကျိုးရှိစေခြင်း

(ဃ) ကျေးဇူးတင်အားပေးခြင်း၊ အကျိုးရှိစေခြင်း

(င) နေပြည်တော်၊ လက်ထောက်

(ဆ) ပြဿနာအားဖြည့်ဆည်းပေးခြင်း

(၉)။

ကျေးဇူးတင်အားပေးရန်၊ အကျိုးရှိစေရန်၊ အကျိုးရှိစေရန်၊ လူထုအပိုင်ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး၊ လုပ်ငန်းခွင်၊ အသက်မွေးဝမ်းကျောင်း၊ လက်ထောက်နည်းပညာများ
မြှင့်တင်ရေး ပြင်ဆင်ရေးပါသည်။

၁၀။

မိမိတို့ ကျေးဇူးတင်အားပေးရန်၊ အကျိုးရှိစေရန်၊ အကျိုးရှိစေရန်၊ လူထုအပိုင်ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး၊ လုပ်ငန်းခွင်၊ အသက်မွေးဝမ်းကျောင်း၊ လက်ထောက်နည်းပညာများ
မြှင့်တင်ရေး ပြင်ဆင်ရေးပါသည်။

ကဏ္ဍအလိုက် အခက်အခဲမှတ်တမ်း

ကဏ္ဍအလိုက် ဦးတမ်းပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

	စဉ်	လုပ်ငန်း	အဆိုပြုသူ	လ/နှစ်	လုပ်ဆောင်မည့်သူ	ပြင်ပမှထောက်ပံ့ပေးသူ
အခြေခံအဆောက်အအုံ	၀	၅၀၀၀၀၀၀ ၊ တံတားဆောက်လုပ်ခြင်း	ကျား + မ	၁၂/၀၉	ကျေးဇူးဇော်	
	၂	ဆက်စဉ်ခန်းမ ဆောက်လုပ်ခြင်း	၂	၂	၂	
	၃	ကွဲလွဲလမ်းကျွန်းအစားအစာ	၂	၂	၂	
	၄	ကွဲလွဲ ဆက်လုပ်လမ်းမခြင်း	၂	၂	၂	
	၅	ဆက်လုပ်လမ်းမဆောက်လုပ်ခြင်း	၂	၂	၂	
အသက်မွေးဝမ်းကြောင်း/စိုက်ပျိုးရေး	၀	စိုက်ပျိုးရေးစင်တာ	၂	၂	၂	
	၂	မွေးမြူရေးစင်တာ	၂	၂	၃	
	၃	Computer စင်တာ	၂	၂	၃	
	၄	နဂေးကား ၇၅၅ ဂါ	၂	၂	၃	
	၅	ဆက်လုပ်စင်တာ	၂	၂	၃	
ကျန်းမာရေးနှင့် အာဟာရ	၀					
	၂					
	၃					
	၄					
	၅					
ပညာရေး	၀					
	၂					
	၃					
	၄					
	၅					
အခြား	၀					
	၂					
	၃					